

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်၊ ၆ / ၂၀၂၀

၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ လ ၃၀ ရက်)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်ရာထူးနေရာများအတွက် Online Application System (OAS) ကိုအသုံးပြုပြီး ၁ - ၃ - ၂၀၂၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ Online Application System (OAS) ကို အသုံးပြု၍ Online မှ လျှောက်ထားရန် အခက်အခဲ ရှိသူများအနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ (ရန်ကုန်ရုံးခွဲ)၊ အမှတ်(၆၅)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ရန်ကုန်နှင့်တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံးများတို့တွင် လျှောက်လွှာဝယ်ယူ၍ လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှတစ်ဆင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ရုံးအမှတ် (၁၇)၊ နေပြည်တော်သို့ ၁ - ၃ - ၂၀၂၁ ရက်နေ့ နောက်ဆုံးထားပြီး ပူးတွဲပါရှိရမည့်စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာ(မူရင်း)(၂)စောင်စီဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်-

ရာထူး	လစ်လပ်	ပညာအရည်အချင်း
လက်ထောက်ဆရာဝန်	၈၄၀ နေရာ	ဆေးပညာဘွဲ့ (M.B.,B.S.)

- ၂။ လျှောက်ထားသူသည် -
- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
 - (ခ) ၁ - ၃ - ၂၀၂၁ ရက်နေ့တွင် အသက် ၃၅ နှစ် ထက်မကျော်လွန်သူ ဖြစ်ရမည်၊
 - (ဂ) ဆေးပညာဘွဲ့(M.B.,B.S.)နှင့် မြန်မာနိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုခြင်းခံရသည့် သက်တမ်းကုန်ဆုံးခြင်းမရှိသေးသော ဆေးကုသခွင့်လိုင်စင်(ဆမ) ကိုင်ဆောင်ထားသူ (သို့မဟုတ်) ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစ၍ အလုပ်သင်ဆရာဝန်ပြီးမြောက်သူများ (အလုပ်သင်ဆရာဝန်ပြီးဆုံးကြောင်းထောက်ခံစာတင်ပြနိုင်သူ)(သို့မဟုတ်) အထွေထွေ ဆေးကုသခွင့်လိုင်စင်(ဆမ)တင်ပြနိုင်သူဖြစ်ရမည်ဖြစ်ပြီး မိတ္တူများကို လျှောက်လွှာနှင့် အတူပူးတွဲပေးပို့ရမည်၊

(ဃ) ဆေးပညာမဟာသိပ္ပံဘွဲ့လွန်စာမေးပွဲဖြေဆိုခွင့်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်သက်သတ်မှတ်ချက်နှင့်အညီဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။

(င) စတင်တာဝန်ထမ်းဆောင်သည့်ဆေးရုံတွင် သတ်မှတ်ကာလပြည့်အောင် တာဝန်ထမ်းဆောင်ပြီးပါက အခြားလုပ်ငန်းလိုအပ်ချက်ရှိသော ဆေးရုံများသို့ နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။ Online Application System (OAS)စနစ်သို့ ဝင်ရောက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လျှောက်လွှာတင်သွင်းသူများလိုက်နာရန် လမ်းညွှန်ချက်စာစောင်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website - www.ucsb.gov.mm၊ Web Portal - ucsb.imis.com.mm၊ Facebook Page ဖြစ်သော Union Civil Service Board Myanmar နှင့် Myanmar National Web Portal - www.myanmar.gov.mm တို့တွင်လည်းဖော်ပြပေးထားပြီးအွန်လိုင်းလျှောက်လွှာ (Online Application Form) သို့လျှောက်ထားနည်းနှင့် လျှောက်လွှာ ဝယ်ယူလျှောက်ထားသူများအနေဖြင့် လျှောက်လွှာတွင် ဖော်ပြရမည့်အချက်များ၊ ပူးတွဲပါရှိရမည့် စာရွက်စာတမ်းများ၊ ဝင်ကြေးငွေ ၅၀၀/- ပေးသွင်းရမည့် နည်းလမ်းနှင့်စပ်လျဉ်း၍ ဤအဖွဲ့၏ ၂၆ - ၈ - ၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၂၁၄၃ / ရွေးချယ်ရေး (အဓိက)၂၀၁၉ ဖြင့် ထုတ်ပြန်ထားသော ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာ ခေါ်ယူသော ရာထူးများအတွက် လျှောက်လွှာတင်သွင်းသူများလိုက်နာရန် လမ်းညွှန်ချက် စာစောင်ပါ သတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

၄။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများနှင့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။

၅။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ချက်အရ လျှောက်ထားမှုအရေအတွက်ပေါ်မူတည်၍ ရေးဖြေစစ်ဆေးခြင်း၊ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ရွေးချယ်ခြင်းခံရပါက ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သည့် အရာထမ်းလောင်းအခြေခံသင်တန်းများသို့ လတ်တလောတွင် တက်ရောက် စေခြင်းမပြုသေးဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းသစ်များအဖြစ် ခန့်အပ်တာဝန် ပေးအပ်သွားမည်ဖြစ်ပါသည်။

၆။ လက်ခံရရှိသောလျှောက်လွှာများကို (၂)ပတ်တစ်ကြိမ်စုစည်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ပေးပို့ပြီး စိစစ်ရွေးချယ်မှုအပေါ်မူတည်၍ အောင်စာရင်း ထုတ်ပြန်ကာ လက်ထောက်ဆရာဝန်အဖြစ် ခန့်ထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၇။ စုံစမ်းမေးမြန်းလိုပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော် (တယ်လီဖုန်းအမှတ်၊ ၀၆၇ - ၃၄၀၉၀၅၂ ၊ ၀၆၇-၃၄၀၉၄၃၀၊ ၀၉-၄၂၄၄၀၈၉၅၄၊ ၀၉ - ၄၂၀၇၀၆၆၀၅၊ ၀၉-၄၂၀၇၀၆၆၀၆)နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်(တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၁၁၃၈၃၊ ၀၆၇-၃၄၁၁၅၁၅)သို့ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။